

မာလခိအနာဂတုတိကျမ်း

နိဒါန်း
 မာလခိအနာဂ တု တိကျမ်းသည်ယေရှု
 ရှုလင်မြို့အတွင်းရှိ မိမာန်တော်ပြန်လည်
 တည်ဆောက်ပြီးသည့်အချိန်ဘီစီ ၅ ရာစု
 ခန့်တွင်ပေါ်ပေါက်လာပါသည်။ ပရောဖက်
 မာလခိ၏အဋ္ဌ ဌိကလုပ်ဆောင်ချက်မှာ
 ယဇ်ပုရောဟိတ်များနှင့်လူမျိုးတော်များ
 အား၊ မိမိတို့၏ဘုရားသခင်နှင့်ပဋိညာဉ်
 ပြုထားသည့်သစ္စာတရားကိုပြန်လည်၍
 အသစ်ပြုပြင်ရန်သတိပေးခြင်းဖြစ်သည်။
 ဘုရားသခင်၏လူမျိုးတော်များသည်
 ပေါ့တန်သောအသက်တာဖြင့်သော်လည်း
 ကောင်း၊ ပျက်စီးယုတ်ညံ့သောအသက်တာ
 ဖြင့်သော်လည်းကောင်းအသက်ရှင်နေကြ
 သည်။ ယဇ်ပုရောဟိတ်များနှင့်လူမျိုး
 တော်များသည်မိမိတို့လုပ်ဆောင်ရမည့်
 အမှုဖြစ်သည့်ဘုရားသခင်ကိုတင်လှူ
 ပူဇော်မှုပြုရမည်ကိုမပြုကြဘဲ ဘုရားသခင်ကိုလိမ်လည်လှည့်ဖြားကြသ
 ထို့အပြင်ဘုရားသခင်၏သွန်သင်ချက်
 အတိုင်းအသက်မရှင်ကြပါ။ သို့ရာတွင်

ဘုရားသခင်သည်လာ၍ မိမိ၏လူမျိုး
 တော်အားတရားစီရင်မှုပြုပြီးပြန်လည်
 ၍သန့်စင်အောင်ပြုလိမ့်မည်။ မိမိ၏ရှေ့
 တော်ပြေးစေတမန်ကိုစေလွှတ်ပြီးလမ်း
 ခရီးကိုအသင့်ပြင်စေပြီးမိမိ၏ ကတိတော်ကိုဟောပြောစေမည်။
အကြောင်းအရာအကျဉ်းချုပ်

ဣသရေလအမျိုးသားတို့၏အပြစ်များ ၁:၁-၂:၁၆
 ဘုရားသခင်၏တရားစီရင်ခြင်းနှင့်သနားခြင်း
 ကရုဏာတော် ၂:၁၇-၄:၆

1 ဤဗျာဒိတ်တော်သည်ဣသရေလအမျိုး
 သားတို့အားပြန်ကြားရန်အတွက် မာလခံ
 အားထံဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။

ဣသရေလအမျိုးသားတို့အတွက်
 ထာဝရဘုရား၏မေတ္တာတော်

2 ထာဝရဘုရားကမိမိ၏လူမျိုးတော်
 အား“ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏”
 ဟုမိန့်တော်မူသော် လည်း၊

သူတို့က“ကျွန်တော်မျိုးအတွက်မေတ္တာတော်
 ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း”
 ဟုမေးလျှောက်ကြ၏။

ထာဝရဘုရားကလည်း“ဧသောနှင့်
 ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ

သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-☆

3 ဧသောနှင့်သားမြေးတို့ကိုမုန်း၏။ ငါသည်
ဧသော၏တောင်ကုန်းနယ်မြေကိုပျက်ပြုန်း စေ၍
တောတိရစ္ဆာန်များအတွက်စွန့်ပစ် လျက်ထားလေပြီ။
ဟုပြန်လည်မိန့်ကြား တော်မူ၏။

4 အကယ်၍ဧသော၏သားမြေးများဖြစ်
သောဒုပြည်သားတို့က“ငါတို့မြို့များ
သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း
တို့ကိုငါတို့ပြန်လည်တည်ထောင်မည်” ဟု
ဆိုခဲ့သော်အန နှု တတန်ခိုးရှင်ထာဝရ ဘုရားသည်
“သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။
ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။
လူတို့သည်ထိုသူတို့ အား ‘ဒုစရိုက်ပြည်သားများ’
ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော်
ထာဝစဉ်သင့်သောအမျိုးသားများဟူ
၍လည်းကောင်းခေါ်ဆိုကြလ တု တံ့” ဟုမိန့်
တော်မူလိမ့်မည်။

5 ဣသရေလအမျိုးသားတို့သည်ဤအဖြစ်
အပျက်ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ရကြ
သဖြင့်“ထာဝရဘုရားသည်ဣသရေလ
ပြည်အပြင်အပဉ္စပင်လျှင် ဘုန်းတန်ခိုး

☆ 1:2 ရော၊ ၉:၁၃။ ☆ 1:2 ဟေရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယော၊ ၄၉:၇-၂၂။
ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ ဩ၊ ၁-၁၄။

ကြီးတော်မူပါပေသည်။" ဟုဆိုကြလိမ့် မည်။

ယဇ်ပုရောဟိတ်တို့အားပြင်းထန်စွာထာဝရဘုရား
ပြစ်တင်ဆုံးမတော်မူခြင်း

⁶ အနန္တ တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ်
ပုရောဟိတ်တို့အား“သားသည်ဖခင်အား လည်းကောင်း၊
အစေခံသည်သခင်အားလည်း ကောင်းရှိသလေးစား၏။
ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။
အဘယ်ကြောင့်သင်တို့ ငါ့အားမရှိသေကြပါသနည်း။
ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။
အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။
သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး
လျှင်“ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့
အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသနည်း”
ဟုမေးလျှောက်ကြ၏။- ⁷ သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ်
ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ
များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။
ထိုနောက်သင်တို့က“ကျွန်တော်မျိုးတို့
သည်ကိုယ်တော်ရှင်အားအဘယ်သို့မရှိ
မသေပြုခဲ့ကြပါသနည်း” ဟုမေးကြ
ပြန်၏။ သင်တို့မရှိမသေပြုပုံကားငါ
၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။-
⁸ သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ်
ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ

ဇော်ရန် ယူဆောင်လာကြသောအခါသင်
 တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။
 ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။
 သူသည်သင်တို့အားနှစ်သက်ပါမည်လော။
 အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော''
 ဟုမိန့်တော်မူ၏။☆

9 အချင်းယဇ်ပုရောဟိတ်တို့၊ ငါတို့ကို
 ကျေးဇူးပြုတော်မူရန်ဘုရားသခင်အား
 ယခုစမ်းသပ်လျှောက်ထားကြည့်ကြလော့။
 ကိုယ်တော်သည်သင်တို့၏ဆုတောင်းပတ္တနာ
 ကိုနားညောင်းတော်မူလိမ့်မည်မဟုတ်။ ယင်း
 သို့ဖြစ်ရသည်မှာလည်း သင်တို့၏အပြစ်
 များကြောင့်ပင်ဖြစ်ပါ၏။- 10 အနန္တ
 တတန်ခိုးရှင်ထာဝရဘုရားက`ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ည
 မ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန်
 ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင်
 အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည်
 သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့
 ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
 11 ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း
 တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို
 ချီးကျူးကြပေသည်။ သူတို့သည်အရပ်

တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ်
 သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ အားပူဇော်ကြ၏။
 သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကျူးကြ၏။-
 ' 12 'သို့ရာတွင်သင်တို့မူကားငါ၏ယဇ်
 ပလ္လင်ကိုညစ်ည မ်းသည်ဟုဆိုကာ မိမိတို့
 တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို
 လည်းမထိမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
 13 သင်တို့က`ဤအမှုများပြုရသည်ကိုငါ
 တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း
 ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင်
 တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင်
 ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ်
 ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း
 ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ
 ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ
 များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင်
 မှတ်ကြပါသလော။-' 14 'မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း
 သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည်
 လှည့်စား၍အသိုးမကျသည့်ယဇ်ကောင်
 ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ
 စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည်
 ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏
 နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့

ရှိသောရသောကြောင့်တည်း။" ဟုအန နှု တတန်
ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။

2

1-2 အန နှု တတန်ခိုးရှင်ထာဝရဘုရားက ယဇ်
ပုရောဟိတ်တို့အား "ဤပညတ်သည်သင်တို့
အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ
အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။
အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ
ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။
သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့်
စေမည်။ အမှန်စင်စစ်ထိုအရာတို့သည်
ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ်
ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ်
ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-
3 ငါသည်သင်တို့၏သားမြေးများအား
အပြစ်ဒဏ်ခတ်မည်။ သင်တို့၏မျက်နှာကို
သင်တို့ပူဇော်သည့်တိရစ္ဆာန်ချေးဖြင့်သုတ်
လိမ်း၍ သင်တို့အားထိုယဇ်ကောင်များနှင့်
အတူပစ်ထုတ်လိုက်မည်။- 4 ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့်
ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ
လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး
တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။"☆

☆ 2:4 တော၊ ၃:၁၁-၁၃။

5 ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့်
ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍
ငါသည်မိမိ အားသူတို့ရှိသေလေးစားစိမ့်သောငှာ
ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို
နေ့ရက်ကာလများကသူတို့သည်အကယ်
ပင်ငါ့အားကြောက်ရွံ့ရှိသေရကြ၏။-

☆ 6 သူတို့သည်အမှန်တရားကိုဟောပြော
သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။
သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင်
နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ
လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။
သူတစ်ပါးတို့အားလည်းမကောင်းမှုကို
ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။-

7 ဘုရားသခင်အကြောင်းတော်ကိုမှန်ကန်
စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ
ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။
သူတို့သည်အနန္တ တတန်ခိုးရှင် ထာဝရဘုရား၏
တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို
သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။

8 “သို့ရာတွင်ယခုအခါ၌အသင်ပုရောဟိတ်
တို့သည်လမ်းမှန်မှလွဲဖယ်၍သွားကြလေပြီ။
သင်တို့၏ဟောပြောသွန်သင်မှုကြောင့်လူအများ

ပင်အမှားကိုပြုကျင့်လျက်နေလေပြီ။ သင်တို့
 သည်ငါနှင့်ချုပ်ဆိုထားသည့်ပဋိညာဉ်တော်
 ကိုချိုးဖောက်ကြလေပြီ။- 9 သင်တို့သည်ငါ၏လူမျိုးတော်အားပညတ်
 တော်များကို သွန်သင်ရာ၌မျက်နှာကြီးငယ်
 လိုက်ကြသဖြင့် ငါသည်လည်းသင်တို့အား
 ကူသရေလအမျိုးသားတို့စက်ဆုတ်ရွံရှာ အောင်ပြုမည်။

ဘုရားသခင်ကိုလူတို့သစ္စာဖောက်ခြင်း

10 ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည်
 မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း
 ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ
 ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ်
 ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ
 ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့်
 ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု
 တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထိမဲ့
 မြင်ပြုကြပါသနည်း။- 11 ယုဒပြည်သူတို့သည်ဘုရားသခင်နှင့်
 မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက်
 လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်
 ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။
 သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော်
 ကိုညစ်ည မ်းစေကြလေပြီ။ အမျိုးသား
 တို့သည်လည်းလူမျိုးခြားဘုရားများ
 ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-

12 ထာဝရဘုရားသည်ဤသို့ပြုကျင့်သူမှန်
သမျှအားသုတ်သင်ဖျက်ဆီးတော်မူပါစေ
သော။ သူတို့အားအဘယ်အခါ၌မျှငါတို့
၏အမျိုးသားဖြစ်ပိုင်ခွင့်ကိုလည်းကောင်း၊
အနန္တ တတန်ခိုးရှင်ထာဝရဘုရားအားပူဇော်
သကာများဆက်သသည့်လူမျိုးတော်ဖြစ်
ပိုင်ခွင့်ကိုလည်းကောင်းမပေးဘဲနေတော်မူ ပါစေသော။

13 သင်တို့ပြုသောအခြားအမှုတစ်ခုရှိ
သေး၏။ သင်တို့သည်မိမိတို့ယူဆောင်လာ
သည့်ပူဇော်သကာများကိုထာဝရဘုရား
လက်ခံတော်မမူသဖြင့်ငိုကြွေးမြည် တမ်းလျက်ကိုယ်တော်၏ယဇ်ပလ္လင်
မျက်ရည်တွင်နှစ်မြုပ်စေကြ၏။- 14 ထိုနောက်သင်တို့ကအဘယ်ကြောင့်
ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ
သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ
တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ်
အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး
အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး
ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင်
တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး
သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင်
သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည်
ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို
ချိုးဖောက်ခဲ့လေပြီ။- 15 ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ်

ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည်
မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ
၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင်
တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန်
များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။
သို့ဖြစ်၍ သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး
နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ
ဖောက်မိစေရန်အထူးသတိပြုရပေမည်။-

16 ဣသရေလအမျိုးသားတို့၏ဘုရားသခင်
ထာဝရဘုရားက "ငါသည်လင်မယားကွာ
ရှင်းမှုကိုမုန်း၏။ ဇနီးဖြစ်သူကိုသင်တို့ဤ
သို့ရက်စက်စွာပြုကျင့်မှုကိုငါမုန်း၏။ သင်
တို့၏ဇနီးများအားသစ္စာစောင့်ရန်ပေးအပ်
ခဲ့သည့်ကတိကိုမချိုးမဖောက်မိစေရန်
အထူးသတိပြုကြလော့" ဟုမိန့်တော်မူ ပါ၏။

တရားစီရင်တော်မူရာကာလနီးကပ်၍လာခြင်း

17 သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ
ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင်
တို့က "ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်
နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း"
ဟုဆိုကြ၏။ "ထာဝရဘုရားသည်
ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ
ကောင်းဟုထင်မှတ်တော်မူ၏" ဟူ၍ပြော

ဆိုခြင်းအားဖြင့်သော်လည်းကောင်း၊ တရား
မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ
သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော်
လည်းကောင်းသင်တို့သည်ကိုယ်တော်အား
နားငြီးစေကြ၏။

3

1 အန နှု တတန်ခိုးရှင်ထာဝရဘုရားက`ငါ
သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့
အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို
နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည်
မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။
သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍
ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်''
ဟုမိန့်တော် မူ၏။*

2 သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ
လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင်
နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော်
မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့်
မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့်
ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့်
မီးနှင့်လည်းကောင်းတူလိမ့်မည်။-☆ 3 ကိုယ်တော်သည်ချေးညော်ကင်းစင်

☆ 3:1 မ၊ ၁၁:၁၀။ မာ၊ ၁:၂။ လု၊ ၁:၇၆၊ ၇:၂၇။ ☆ 3:2 ယောလာ၊ ၂:၁၁။
ဗျာ၊ ၆:၁၇။

ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား
စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ်
သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ
ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ်
ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။

ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော
ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့
လျှောက်ပတ်သည့်ပူဇော်သကာများကို
ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။-

4 ထိုအခါ၌ယုဒပြည်သူများနှင့်ယေရှု
လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့
ယူဆောင်လာသည့်ပူဇော်သကာများသည်
ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား
နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။

5 ကိုယ်တော်က`ငါသည်တရားစီရင်ရန်သင်
တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး
သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား
သူများ၊ မမှန်သောသက်သေခံသူများ၊
မိမိ၏အလုပ်သမားများအပေါ်အခကြေးငွေကိုမတရားသဖြင့်ပြုသူများ၊
မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍
ငါ့အားမရှိ သေမလေးစားသူမှန်သမျှတို့အားချက်
ချင်းထုတ်ဖော်ကြေညာမည်။

ဆယ်ဖို့တစ်ဖို့အလှူငွေပေးလှူမှု

6 “ငါသည်ထာဝရဘုရားဖြစ်တော်မူ၍
 ပြောင်းလဲတော်မမူ။ ထို့ကြောင့်ယာကုပ်၏
 သားမြေးဖြစ်သူသင်တို့သည်လုံးဝ ဆုံးရှုံးမှုမဖြစ်ကြသေးပေ။-
 7 သင်တို့သည်မိမိတို့၏ဘိုးဘေးများနည်း
 တူ ငါ၏ပညတ်တော်တို့ကိုမစောင့်ထိန်း
 ဘဲလွဲရှောင်လျက်နေခဲ့ကြလေပြီ။ သင်
 တို့သည်ငါ့ထံသို့ပြန်လာကြလော့။ ငါ
 သည်လည်းသင်တို့ထံသို့ပြန်လာမည်။”
 “သို့ ရာတွင်သင်တို့က အထံတော်သို့ပြန်လာ
 နိုင်ရန်ကျွန်တော်မျိုးတို့အဘယ်သို့ပြုရ
 ကြပါမည်နည်း’ ဟုမေးလျှောက်ကြ၏။-
 8 လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား
 အပ်ပါသလောဟု သင်တို့အားငါမေးပါ
 ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည်
 ငါ့အားလိမ်လည်လှည့်စားလျက်နေပေ
 သည်။ သင်တို့က ကျွန်တော်မျိုးတို့သည်
 အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း’
 ဟုဆိုပါ။ မူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍
 ဖြေရပေမည်။- 9 တစ်နိုင်ငံလုံးပင်ငါ့အားလိမ်လည်လှည့်
 စားလျက်နေသဖြင့် သင်တို့အားလုံးသည်
 ကျိန်စာသင့်လျက်ရှိကြ၏။- 10 မိမိတော်တွင်စားနပ်ရိက္ခာအမြောက်
 အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့
 အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။

ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြုတင်
များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး
မ ^၆ ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ
သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-

☆ 11 ငါသည်ပိုးမွှားများအားသင်တို့အသီး
အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။
သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့်
မည်။-'' 12 ``ထိုအခါသင်တို့ပြည်သည်နေထိုင်ဖွယ်
ကောင်းသည့်အရပ်ဖြစ်လိမ့်မည်။ သို့ဖြစ်၍
လူမျိုးတကာတို့သည်သင်တို့အားမ ^၆ ဂလာ
ရှိသူများဟုခေါ်ဝေါ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။

ကရုဏာထားတော်မူရန်ဘုရားသခင်၏ကတိတော်

13 ထာဝရဘုရားက``သင်တို့သည်ငါ့အကြောင်း
မကောင်းသတင်းများကိုပြောဆိုကြလေပြီ။
သို့သော်လည်းသင်တို့က`ကျွန်တော်မျိုးတို့
သည်ကိုယ်တော်ရှင်၏အကြောင်းကိုအဘယ်
သို့ပြောဆိုခဲ့ကြပါသနည်း' ဟုမေးကြ၏။-
14 သင်တို့သည်`ဘုရားသခင်အားဝတ်ပြု
ကိုးကွယ်ရသည်မှာအချည်းနှီးပင်ဖြစ်၏။
ကိုယ်တော်မိန့်တော်မူသည့်အတိုင်းလိုက်နာ
ဆောင်ရွက်သော်လည်းကောင်း၊ ငါတို့သည်

☆ 3:10 ဝတ်၊ ၂၇:၃၀။ တော၊ ၁၈:၂၁-၂၄။ တရား၊ ၁၂:၆၊ ၁၄:၂၂-၂၉။ နေ၊ ၁၃:၁၂။

မိမိတို့ပြုမိသည့်အပြစ်များအတွက် ဝမ်းနည်းကြောင်းအနန္တတန်ခိုးရှင်ထာဝရဘုရားအားကြိုးစားဖော်ပြ၍သော်လည်းကောင်းအဘယ်အကျိုးရှိပါမည်နည်း။-

15 ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာနကြီးသူများသည်မ ့ ဂလာရှိကြ၏။ သူယုတ်မာတို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏။' ဟုမိန့်တော် မူ၏။

16 ထိုအခါမိမိအားကြောက်ရွံ့ရုံရှိသောသူတို့အချင်းချင်းပြောဆိုနေကြသည့်စကားများကို ထာဝရဘုရားသည်နားထောင်လျက်နေတော်မူသဖြင့်ကြားတော်မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရုံရှိသော သူများ၏စားရင်းကိုရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-

17 အနန္တတန်ခိုးရှင်ထာဝရဘုရားက` ဤသူတို့သည်ငါ၏လူစုဖြစ်လိမ့်မည်။ သူတို့သည်ငါစီရင်ချက်ချမှတ်ရာနေ၌ ငါ၏ကိုယ်ပိုင်လူစုဖြစ်ကြလိမ့်မည်။ အဖ သည်မိမိ၏အစေအပါးကို ခံသည့်သားအပေါ်တွင် ကရုဏာထားသကဲ့သို့ငါသည်လည်းသူတို့အပေါ်တွင်ကရုဏာ ထားတော်မူမည်။-

18 တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊

ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့
တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ
ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။

4

ထာဝရဘုရားတရားစီရင်ရာနေ့ရက်ကာလ
ကျရောက်လာလိမ့်မည်။

¹ အနန္တ တတန်ခိုးနှင့်ထာဝရဘုရားကမာန်
မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း
တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင်
ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့်
မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး
ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း
အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-

² ငါ၏စကားတော်ကိုရှိသေသူသင်တို့ အဖို့မှာမူကား
ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ်
သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ်
သင် တို့၏အနာရောဂါများကိုပျောက်ကင်း
စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွတ်
ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ်
လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-

³ ငါတရားစီရင်တော်မူရာနေ့ရက်ကာလ
၌ သင်တို့သည်သူယုတ်မာများကိုအနိုင်

ရကြလိမ့်မည်။ သူတို့သည်သင်တို့ခြေ
ဖဝါးအောက်မှမြေမှုန့်သဖွယ်ဖြစ်လိမ့်မည်။"

4

“ငါ၏အစေခံမောရှေ့၏ပညတ်တရား
များကိုလည်းကောင်း၊ ကုသရေလအမျိုး
သားတို့လိုက်နာကြရန်သိနာတောင်ပေါ်
တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ
များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း
ကောင်းအောက်မေ့သတိရကြလော့။

5

“သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ
နေ့ကြီး မကျမရောက်မီငါသည်ပရော
ဖက်ဇေလိယကိုသင်တို့ထံသို့စေလွှတ် မည်။-

☆

6

ငါလာ၍ထိုဒေသအားကျိန်စာမသင့်
စေရန် သူသည်အဖများနှင့်သားသမီး
တို့ကိုပြန်လည်စည်းရုံး၍ပေးလိမ့်မည်" ဟုမိန့်တော်မူ၏။
ငူ ဌ မှ မဟောင်းကျမ်းတို့တွင်နောက်ဆုံးကျမ်း
တည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေး
ထားသောအနာဂတုတိကျမ်းပြီး၏။

☆ 4:5 မ၊ ၁၁:၁၄၊ ၁၇:၁၀-၁၃။ မာ၊ ၉:၁၁-၁၃။ လု၊ ၁:၁၇။ ယော၊ ၁:၂၁။

Common Language Bible
Burmese: Common Language Bible Bible without
Deuterocanon

Public Domain

Language: Mynmar language (Burmese)

Translation by: Bible Society of Myanmar

Burmese Common Language Bible

This translation is published by the Bible Society of Myanmar.

If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at <https://bsmyanmar.org/>.

© 2005 Bible Society of Myanmar

2014-03-30

PDF generated using Haiola and XeLaTeX on 11 Nov 2022 from source files dated 1 Jul 2021

de6d28cc-10f3-5485-8960-5628a6c52793